

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia



PERPUSTAKAAN
KTR. DOKBUD BALI
PROP. BALI
G/xv/9/DOKBUD

3 1
A

63.

Handwritten Balinese script on the manuscript strip.


GAGURITAN
SARASAMUSCAYA



GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia



GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

2
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

3
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

| |
|---|
| 3 |
| B |

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

| |
|---|
| 4 |
| A |

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

3

4

B

Handwritten Balinese script on the left side of the top palm leaf fragment.

Handwritten Balinese script on the right side of the top palm leaf fragment.

4

5

A

Handwritten Balinese script on the left side of the bottom palm leaf fragment.

Handwritten Balinese script on the right side of the bottom palm leaf fragment.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

6
B

⑧
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ

7
A

၇
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ
 သိဟိဝိလိတန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ကါ-၇တန္တုဗျာဏာယာဏန္တိကိဘိဗျာ
 ဗျာဏာယာဏန္တိကိဘိဗျာဏာယာဏန္တိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

2 7 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

5 8 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁

8

B

၁ ဟံ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ

၁ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ

၁

9

A

၁ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ

၁ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ
ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ ဟံသာယာဝတီ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

10
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

11
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1. ၁၀။ နိဗ္ဗာန်သို့ ပညာရရှိစေရန်အတွက် နိဗ္ဗာန်သို့
ပျံ့နှံ့စေရန်အတွက် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်

၃။ နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်

၁၁
B

၂။ နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်

၃။ နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်
နိဗ္ဗာန်သို့ ပျံ့နှံ့စေရန် နိဗ္ဗာန်သို့ ပျံ့နှံ့စေရန်

၁၂
A

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

12
B

1. ၁၂၅၅
မိၤပၤတၢ်ပၤပၤတၢ်ပၤပၤတၢ်ပၤပၤတၢ်ပၤပၤတၢ်ပၤပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
မိၤပၤတၢ်ပၤပၤတၢ်ပၤပၤတၢ်ပၤပၤတၢ်ပၤပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

၁၂၅၅
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

13
A

၁၂၅၅
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

၁၂၅၅
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

Handwritten text on a palm leaf slip, with a label on the left. The label contains the Balinese characters "ၽၽ" and the number "13", and the letter "B". The text is written in a traditional Balinese script.

Handwritten text on a palm leaf slip, with a label on the left. The label contains the Balinese characters "ၽၽ" and the number "14", and the letter "A". The text is written in a traditional Balinese script.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

138

14

B

Handwritten Balinese script on a palm leaf, consisting of two columns of text.

139

15

A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅၅ 15 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

၁၅၆ 16 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

16

16

B

Handwritten Balinese script on a palm leaf, consisting of two columns of text.

17

17

A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

17
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

18
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ms

18

B

Handwritten text on a palm leaf manuscript strip, likely a form of Balinese script. The text is arranged in two columns and includes characters such as ᮘ, ᮙ, ᮛ, ᮜ, ᮝ, ᮞ, ᮟ, ᮠ, ᮡ, ᮢ, ᮣ, ᮤ, ᮥ, ᮦ, ᮧ, ᮨ, ᮩ, ᮪, ᮫, ᮬ, ᮭ, ᮮ, ᮯ, ᮰, ᮱, ᮲, ᮳, ᮴, ᮵, ᮶, ᮷, ᮸, ᮹, ᮺ, ᮻ, ᮼ, ᮽ, ᮾ, ᮿ, ᮺ, ᮻ, ᮼ, ᮽ, ᮾ, ᮿ.

ms

19

A

Handwritten text on a palm leaf manuscript strip, likely a form of Balinese script. The text is arranged in two columns and includes characters such as ᮘ, ᮙ, ᮛ, ᮜ, ᮝ, ᮞ, ᮟ, ᮠ, ᮡ, ᮢ, ᮣ, ᮤ, ᮥ, ᮦ, ᮧ, ᮨ, ᮩ, ᮪, ᮫, ᮬ, ᮭ, ᮮ, ᮯ, ᮰, ᮱, ᮲, ᮳, ᮴, ᮵, ᮶, ᮷, ᮸, ᮹, ᮺ, ᮻ, ᮼ, ᮽ, ᮾ, ᮿ.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

20

20

B

Handwritten Balinese script on a palm leaf, starting with a small symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

21

21

A

Handwritten Balinese script on a palm leaf, starting with a small symbol and followed by several lines of text.

Handwritten Balinese script on a palm leaf, continuing the text from the previous leaf.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

22
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

23
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

23
B

182-
မိကမိပတမ္ဘိကပါပုကိမိပတိပုကမိပမိက
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကမိပကိကပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ

မိကမိပတမ္ဘိကပါပုကိမိပတိပုကမိပမိက
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ

24
A

မိကမိပတမ္ဘိကပါပုကိမိပတိပုကမိပမိက
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ

မိကမိပတမ္ဘိကပါပုကိမိပတိပုကမိပမိက
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ
ကိကမိပပါပကိကပါပကိကပါပကိကပါပကိကပါပ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

24

24

B

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

25

25

A

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----|
| 25 |
| B |

Handwritten Balinese script on a palm leaf, consisting of two columns of text.

| |
|----|
| 26 |
| A |

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

26

26

B

26
 26 B
 ...
 ...
 ...

27

27

A

27
 27 A
 ...
 ...
 ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

27

B

၁၅၆၆ ကျိမ်တူတူပျဲပျဲကိရိယာတို့တို့ကိရိယာတို့ကိရိယာ
 နှစ်ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ
 ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ
 ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ

28

A

ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ
 ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ
 ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ
 ကိရိယာတို့ကိရိယာတို့ကိရိယာတို့ကိရိယာ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

28
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

29
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

29
B

1. ၁၅၅၂
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့

30
A

၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့
၁၅၅၂ ခု ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့ ဝါဆိုလပြည့်ကျော် ၁၅ ရက်နေ့

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

30

30

B

| | | |
|--|--|--|
| <p> 30
 B
 30 </p> | <p> 30
 B
 30 </p> | <p> 30
 B
 30 </p> |
|--|--|--|

31

31

A

| | | |
|--|--|--|
| <p> 31
 A
 31 </p> | <p> 31
 A
 31 </p> | <p> 31
 A
 31 </p> |
|--|--|--|

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၅

31

B

၅၀။ နှစ်ပျက်ကာလ်ပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 နှစ်ပျက်ကာလ်ပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 နှစ်ပျက်ကာလ်ပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 နှစ်ပျက်ကာလ်ပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး

၅၅

32

A

မိဘပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 မိဘပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 မိဘပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး
 မိဘပျက်စီး၏။ မဟုတ်တာ၏။ ပျက်စီး

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

32
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

33
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

34
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

35
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

35
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

36
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

36
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

37
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၉၃

37

B

၁၉၄၁
နုကာသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိက္ခယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
ပုဂ္ဂိုလ်သိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်

နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိက္ခယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
ပုဂ္ဂိုလ်သိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်

၁၉၄

38

A

ဟိန္ဒဝေဒနာသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိက္ခယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
ပုဂ္ဂိုလ်သိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်

နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိက္ခယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
ပုဂ္ဂိုလ်သိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်
နိကာယသိက္ခာနိကာယမိတ္တိဗျာဘိက္ခဝါပုဂ္ဂိုလ်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

38

38

B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

39

39

A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

39
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

40
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

80 40 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

81 41 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

42

B

Handwritten Balinese script on a palm leaf fragment, likely a continuation of the Gaguritan text.

Handwritten Balinese script on a palm leaf fragment, likely a continuation of the Gaguritan text.

43

A

Handwritten Balinese script on a palm leaf fragment, likely a continuation of the Gaguritan text.

Handwritten Balinese script on a palm leaf fragment, likely a continuation of the Gaguritan text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

43
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

44
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

88 44 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

89 45 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

155
 ကိတိကံ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ကိတိကံ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊

၈၅
 45
 B

ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊
 ဝုတိ၊ ဟူကိ၊ သေတိ၊ ဟူကိ၊ သေတိ၊ သိဗ္ဗကိ၊ သေတိ၊ ဝုတိ၊ ဟူကိ၊

၈၆
 46
 A

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

46
B

Handwritten Balinese script on a palm leaf, divided into two columns. The script is finely etched and follows the traditional style of Gaguritan.

47
A

Handwritten Balinese script on a palm leaf, divided into two columns. The script is finely etched and follows the traditional style of Gaguritan.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1861

ပုၤဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤတၢ်ဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ
 ပုၤဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ

တၢ်ဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ
 တၢ်ဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ

| | |
|----|----|
| ၈၇ | 47 |
| | B |

ပုၤဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ
 တၢ်ဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ

တၢ်ဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ
 တၢ်ဆူၤဆိၤတီၤတဲၤပၤတၢ်တီၤဆူၤ
 နၢၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤတၢ်ဆူၤ

| | |
|----|----|
| ၈၈ | 48 |
| | A |

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၀ 48
B

၁၉၀၀ ပျဲလိယူထီၤ အိမ်လဲၤ ချီစာယူကျဲၤ ပတိၤ ဟူ
စတၢ်တၢ်ပၤပိၤ = ဟူ ၀ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ

ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ

၈၀ 49
A

ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ

ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ
ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ ဟူပုၤ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|-----|----|
| เลข | 49 |
| | B |

၃၂ ဣတိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ

| | |
|-----|----|
| เลข | 50 |
| | B |

ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ
 ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ ဣစ္ဆာဗ္ဗိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

50
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

51
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

52

52

B

Handwritten Balinese script on a palm leaf, consisting of two columns of text.

53

53

A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

53
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

54
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

93 54 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

94 55 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | | |
|-----|--|--|
| 108 | ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ | ကိလိယာဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ |
|-----|--|--|

| | |
|----|---------|
| ၅၅ | 55
B |
|----|---------|

| | | |
|-----|--|--|
| 109 | ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ | ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ
ဟူ၍ ပိတောက်ကွဲ၊ သိဘာဟူ၍ ပိတောက်ကွဲ၊ သူတို့ကိလိယာ |
|-----|--|--|

| | |
|----|---------|
| ၅၆ | 56
A |
|----|---------|

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|----|----|
| ၅၈ | 57 |
| | B |

| | |
|--|--|
| ၂၅၆။ ။ = ။ ပုပ္ပရပိဏတ္တု = ကိစ္ဆိကဏ္ဍဗျူဟာ - ဣ
ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ
ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ
ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ - ဣပိဏ္ဍိကဏ္ဍဗျူဟာ | ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ |
|--|--|

| | |
|----|----|
| ၅၉ | 58 |
| | A |

| | |
|--|--|
| ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ | ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ
ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ - ကိစ္ဆိကဏ္ဍဗျူဟာ |
|--|--|

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၃

58

B

၁၈၈၈ ခုနှစ် ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်

တစ်လပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်

၈၃

59

A

၁၈၈၈ ခုနှစ် ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်

၁၈၈၈ ခုနှစ် ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်
ပုဂံတိုင်း၊ ဝါဆိုလပြည့်ကျော်တော်တော်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၅၀

59

B

၂၅၂။ ဟိမဝန္တာပူဇော်ပုဂံပိ၇ကတိကော။ ဟိမဝန္တာပူဇော်
 နေဗ္ဗ၇ကတိကော။ ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 နိမိတ်တယာယုဇေတိ။ ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ

၆၀

60

A

ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ
 ဟိမဝန္တာပူဇော်ပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူပုဗ္ဗဗျူ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

60
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

61
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၆၁

61

B

၁၆၀။ ဣပဏ္ဍိတမ္ပယျာ။ ပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။
 ဣပဏ္ဍိတမ္ပယျာ။ ပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။
 ပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။ ပဏ္ဍိတမ္ပယျာ။
 ဣပဏ္ဍိတမ္ပယျာ။ ပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။

၆၂

62

A

ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။
 ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။
 ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။
 ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။ ဣပဏ္ဍိတမ္ပယျာ။

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

62

62

B

1600
2.
... ..
... ..
... ..

... ..
... ..
... ..
... ..

63

63

A

... ..
... ..
... ..
... ..

... ..
... ..
... ..
... ..

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

63

63

B

168
 ...
 ...
 ...
 ...

64

64

A

...
 ...
 ...
 ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----|
| 65 |
| B |

163)
... ..
... ..
... ..

| |
|----|
| 66 |
| A |

... ..
... ..
... ..
... ..

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၆၆

66

B

၁၆၆) ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ

မိက္ခမာတိတ္တိန္ဒြိယတ္ထိန္ဒြိယတ္ထိန္ဒြိယတ္ထိန္ဒြိယတ္ထိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ

၆၇

67

A

ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ

ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ
 ဟောပိတုကံ ဝေပိတုသိတုသိတုသိတုသိတုသိတုသိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၄၈ 67 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

၄၉ 68 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

68
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

69
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|----|----|
| 69 | 69 |
| B | |

၁၆၀ ခါးဖိတ်ကိလ်းပသ်းပာၤစွဲတဲၤကိယာၤပုၤတဲၤလဲၤပုၤတဲၤတဲၤ
ထွဲးပာၤသ်းပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
• ဝိပဿီတဲၤပိဗ်တဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
ခိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ

၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
သ်းပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ

| | |
|----|----|
| 70 | 70 |
| A | |

၅၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
• ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ

ပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ
ပံၤပုၤတဲၤကိယာၤပုၤတဲၤတဲၤပုၤတဲၤတဲၤတဲၤပုၤတဲၤတဲၤတဲၤ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

70
B

16.5
 ...
 ...
 ...
 ...
 ...
 ...
 ...

71
A

...
 ...
 ...
 ...
 ...
 ...
 ...
 ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၈၈၇

71

B

၁၈၀။ ကုမုဟာကမိဗ္ဗာဏပျံ-ဗမိဗ္ဗာဏပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ခဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ

၈၈၈

72

A

ကုမုဟာကမိဗ္ဗာဏပျံ-ဗမိဗ္ဗာဏပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ခဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ
 ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ-ပဏ္ဍိတပျံ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

73
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

74
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|---------|---------|
| 75
B | 75
B |
| | |

1. *Handwritten text in Balinese script on a palm leaf. The text is arranged in two columns, with a small number '1' at the start of the second column.*

| | |
|---------|---------|
| 76
A | 76
A |
| | |

2. *Handwritten text in Balinese script on a palm leaf. The text is arranged in two columns, with a small number '2' at the start of the second column.*

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

76
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

77
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----|
| 77 |
| BB |

Handwritten Balinese script on a palm leaf, consisting of two columns of text.

| |
|----|
| 78 |
| AA |

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

78
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

79
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

nom

79

B

1. နေ့လယ် ဘုရားကြီး၏ ဝမ်းဗိုက်ကပ်ထားသော နေ့လယ်
ခင်းစဉ် မြေပေါ်တွင် ရောက်ရှိလာပြီး နေ့လယ်
ပျက်စီးခြင်းဖြစ်သည်။ ထိုအခါ ပစ္စည်းများ
ပျက်စီးသွားပြီး နေ့လယ်ပျက်စီးခြင်းဖြစ်သည်။

နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။

ဗ.စ

80

A

နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။

နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။
နေ့လယ်ပျက်စီးခြင်းဖြစ်သည်။ နေ့လယ်ပျက်စီးခြင်းဖြစ်သည်။

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----|
| 81 |
| B |

၁၀၀ - စက္ကလင်ကလပ်ဗျူ - ပဟေဗျူပိဗေဟ္မာပံဟေဗျူ
 ၇၈၀၀၅ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ
 ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ
 ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ

| |
|----|
| 82 |
| A |

၁၀၀ - စက္ကလင်ကလပ်ဗျူ - ပဟေဗျူပိဗေဟ္မာပံဟေဗျူ
 ၇၈၀၀၅ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ
 ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ
 ကလပ်ဗျူပိဗေဟ္မာပံဟေဗျူပိဗေဟ္မာပံဟေဗျူ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

පටු

82

B

වර්ෂ ෧෮෮෫ ජනවාරි ෨෫ දිනට පසුව
 මහා රජතුමාගේ ආණ්ඩුකමට එක්වීමට
 අපි සූදානම් වෙමු. මෙහි අර්ථය වන්නේ
 අපි ආණ්ඩුකමට එක්වීමට සූදානම්
 වෙමු. මෙහි අර්ථය වන්නේ අපි ආණ්ඩුකමට
 එක්වීමට සූදානම් වෙමු. මෙහි අර්ථය වන්නේ
 අපි ආණ්ඩුකමට එක්වීමට සූදානම් වෙමු.

පටු

83

A

මහා රජතුමාගේ ආණ්ඩුකමට එක්වීමට
 අපි සූදානම් වෙමු. මෙහි අර්ථය වන්නේ
 අපි ආණ්ඩුකමට එක්වීමට සූදානම්
 වෙමු. මෙහි අර්ථය වන්නේ අපි ආණ්ඩුකමට
 එක්වීමට සූදානම් වෙමු. මෙහි අර්ථය වන්නේ
 අපි ආණ්ඩුකමට එක්වීමට සූදානම් වෙමු.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

84
B

1. ၁ ပီတိတိယိပုရိ၊ နိက္ခိယိယုတပိသိကိ။ ဝ
ကိ၊ နက္ခိယုတပိသိကိ၊ နက္ခိယုတပိသိကိ။
• နက္ခိယုတပိသိကိ၊ နက္ခိယုတပိသိကိ။ ဝ
နိက္ခိယုတပိသိကိ။ နက္ခိယုတပိသိကိ။
• နက္ခိယုတပိသိကိ၊ နက္ခိယုတပိသိကိ။ ဝ
နိက္ခိယုတပိသိကိ။ နက္ခိယုတပိသိကိ။

85
A

ပုရိသိ၊ နက္ခိယုတပိသိကိ။ ဝ
• နက္ခိယုတပိသိကိ၊ နက္ခိယုတပိသိကိ။ ဝ
နိက္ခိယုတပိသိကိ။ နက္ခိယုတပိသိကိ။
• နက္ခိယုတပိသိကိ၊ နက္ခိယုတပိသိကိ။ ဝ
နိက္ခိယုတပိသိကိ။ နက္ခိယုတပိသိကိ။

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

85
B

193
• •
• •

86
A

• •
• •

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၄

86

B

၁၅။ ဣန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ပုဗ္ဗကော့၊ ဟိန္ဒြေပျက်ကော့၊
 ပုဗ္ဗကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊
 ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊
 ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့။

၁၅

87

A

ပုဗ္ဗကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊
 ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊
 ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့။
 ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့၊ ဟိန္ဒြေပျက်ကော့။

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

87
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

88
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

89
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

90
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

wrt 91 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

wrt 92 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

92
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

93
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅၅

93

B

မိမိတို့သည် ဘုရားရှင်တို့၏ နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်

မိမိတို့သည် ဘုရားရှင်တို့၏ နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်

၁၅၆

94

A

မိမိတို့သည် ဘုရားရှင်တို့၏ နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်

မိမိတို့သည် ဘုရားရှင်တို့၏ နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်
 နေထိုင်ရာကို သိရှိရန် နေထိုင်ရာကို သိရှိရန်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

№

94

B

Handwritten text on a palm leaf manuscript, likely in Balinese script. The text is arranged in two columns on a single leaf.

№

95

A

Handwritten text on a palm leaf manuscript, likely in Balinese script. The text is arranged in two columns on a single leaf.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

96
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

97
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၈၈

97

B

၁၈၈ ၊ ဟိန္ဒူ ပဏ္ဍိတ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 မိစ္ဆာ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

၁၈၉

98

A

၁၈၉ ၊ ဟိန္ဒူ ပဏ္ဍိတ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 မိစ္ဆာ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ
 ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ ဟိန္ဒူ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

99
B

Handwritten Balinese script on a palm leaf, divided into two columns by a central hole. The script is written in a traditional style.

100
A

Handwritten Balinese script on a palm leaf, divided into two columns by a central hole. The script is written in a traditional style.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၇၀၀

100

B

၁ မိမိပဏ္ဍိတိယုဒါနိ ပိဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ
• နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ
ပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ

မိမိပဏ္ဍိတိယုဒါနိ ပိဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
• နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
ပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ

၁၇၀၇

101

A

နိပဏ္ဍိတိယုဒါနိ ပိဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
• နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
ပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ

နိပဏ္ဍိတိယုဒါနိ ပိဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
• နိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါ
ပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိပဏ္ဍိတိယုဒါနိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|-----|-----|
| ၇၀၇ | 101 |
| | B |

Handwritten Balinese text on a palm leaf manuscript strip, divided into three sections by vertical lines.

| | |
|-----|-----|
| ၇၀၈ | 102 |
| | A |

Handwritten Balinese text on a palm leaf manuscript strip, divided into two sections by a vertical line.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| |
|----------|
| 102 |
| 102
B |

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.

| |
|----------|
| 103 |
| 103
A |

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၀၅ 103 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

၁၀၆ 104 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1708

104

B

Handwritten Balinese script on a palm leaf, consisting of two columns of text.

1709

105

A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

105
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

106
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

106
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

107
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၅၀၈

107

B

၇၅၀၆၂ ဟူကောဝါ၇၅၀၆၂ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၂ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၂ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၂ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၂ သံပိမာရိဟိပူကိယှာပိတ

၇၅၀၉

108

A

၇၅၀၆၃ ဟူကောဝါ၇၅၀၆၃ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၃ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၃ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၃ သံပိမာရိဟိပူကိယှာပိတ
 ဟူကောဝါ၇၅၀၆၃ သံပိမာရိဟိပူကိယှာပိတ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

108
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

109
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

109
B

| | |
|------------------|------------------|
| <p>109
B</p> | <p>109
B</p> |
|------------------|------------------|

109
B

109
B

110
A

| | |
|------------------|------------------|
| <p>110
A</p> | <p>110
A</p> |
|------------------|------------------|

110
A

110
A

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၀၀၀၀၀၀ ကါ\ပိၣ်ကါးဝါပာ်ၣ်တီၢ်တါဘၣ်ၣ်တါကါ\တီၣ်တါပ
 ၂၇၀၀၀၀၀၀၀ တါတါပာ်ၣ်တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပ
 ကါ\ပုၣ်ကါးဝါပာ်ၣ်တါပာ်ၣ်တါကါ\မကါၣ်မာ်ၣ်မာ်
 မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်မိၣ်

တါကါၣ်တါမိၣ်ကါ\တါပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်ပုၣ်
 တါပုၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်

| | |
|--------|-----|
| ၁၀၀၀၀၀ | 110 |
| | B |

၀၀၀၀၀၀၀၀ တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 ၀၀၀၀၀၀၀၀ တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်

၀၀၀၀၀၀၀၀ တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်
 တါတါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်တါပာ်ၣ်

| | |
|--------|-----|
| ၀၀၀၀၀၀ | 111 |
| | A |

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

113
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

114
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

114
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

115
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

115
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

116
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇၇၀

118

B

မိမိတို့သည် ဤစာအုပ်ကို ပြုစုရာတွင် မြန်မာနိုင်ငံ၏
 ဘုရားရှိခိုး ပညာပေးတို့၏ အထူးအထွေထွေ
 လာမိမိမိမိ - ဝိသေသစာပေ အကျိုးအမြတ်
 စာအုပ်အားဖြင့် အကျိုးရှိစေရန် ကြိုးစား
 ရေးသားခဲ့ပါသည်။

ဤစာအုပ်သည် အကျိုးအမြတ် အကျိုးအမြတ်
 ပြုစုရာတွင် မြန်မာနိုင်ငံ၏ ဘုရားရှိခိုး ပညာပေး
 တို့၏ အထူးအထွေထွေ လာမိမိမိမိ - ဝိသေသ
 စာအုပ်အားဖြင့် အကျိုးရှိစေရန် ကြိုးစား
 ရေးသားခဲ့ပါသည်။

၇၇၇၁

119

A

စာအုပ်ကို ရေးသားရာတွင် မြန်မာနိုင်ငံ၏
 ဘုရားရှိခိုး ပညာပေးတို့၏ အထူးအထွေထွေ
 လာမိမိမိမိ - ဝိသေသစာပေ အကျိုးအမြတ်
 စာအုပ်အားဖြင့် အကျိုးရှိစေရန် ကြိုးစား
 ရေးသားခဲ့ပါသည်။

ဤစာအုပ်သည် အကျိုးအမြတ် အကျိုးအမြတ်
 ပြုစုရာတွင် မြန်မာနိုင်ငံ၏ ဘုရားရှိခိုး ပညာပေး
 တို့၏ အထူးအထွေထွေ လာမိမိမိမိ - ဝိသေသ
 စာအုပ်အားဖြင့် အကျိုးရှိစေရန် ကြိုးစား
 ရေးသားခဲ့ပါသည်။

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

119

119

B

1. ...
 ...
 ...
 ...
 ...

...
 ...
 ...
 ...

120

120

A

...
 ...
 ...
 ...

...
 ...
 ...
 ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

120
B

၂၅၂၆၆၆၆ ၵၤပူၢ်ၵၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်
 ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်
 ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်
 ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်

121
A

ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်
 ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်
 ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ် ၵၤတၢၢ်တၢၢ်တၢၢ်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

1
 ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ

ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ

| | |
|-----|-----|
| ၀၀၀ | 121 |
| B | |

ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ

ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ
 ဝါတံပူဝါ ဝါတံပူဝါ ဝါတံပူဝါ

| | |
|-----|-----|
| ၀၀၀ | 122 |
| A | |

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

125
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

126
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၅၄

126

B

၁၅၅၅၊ ၅၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊

၅၅၅၅၊ ၅၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊

၁၅၅

127

A

၅၅၅၅၊ ၅၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊

၅၅၅၅၊ ၅၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊
 ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊ ပ၅၅၅၊

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

128
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

129
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

130
B

1. ...
...
...
...
...
...
...
...
...
...

131
A

...
...
...
...
...
...
...
...
...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦱꦫꦱꦩꦸꦱꦕꦪ 131 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

ꦱꦫꦱꦩꦸꦱꦕꦪ 132 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

134
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

135
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

135
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

136
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၃၆

136

B

၁၃၆
၁၃၆
၁၃၆
၁၃၆
၁၃၆

၁၃၆
၁၃၆
၁၃၆
၁၃၆
၁၃၆

၁၃၇

137

A

၁၃၇
၁၃၇
၁၃၇
၁၃၇
၁၃၇

၁၃၇
၁၃၇
၁၃၇
၁၃၇
၁၃၇

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | | | |
|---|-----|---|---|
| <table border="1"> <tr><td>143</td></tr> <tr><td>B</td></tr> </table> | 143 | B | <p> 1. <i>Handwritten Balinese script on a palm leaf manuscript strip.</i> </p> |
| 143 | | | |
| B | | | |

| | | | |
|---|-----|---|--|
| <table border="1"> <tr><td>144</td></tr> <tr><td>A</td></tr> </table> | 144 | A | <p> <i>Handwritten Balinese script on a palm leaf manuscript strip.</i> </p> |
| 144 | | | |
| A | | | |

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|------|-----------|
| rr:8 | 144
B. |
|------|-----------|

| | |
|--|---|
| <p>1. ᮃᮙᮚᮁ ᮓᮗᮓᮓ ᮒᮚᮗᮓᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ</p> | <p>ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ</p> |
|--|---|

| | |
|------|----------|
| rr:9 | 145
A |
|------|----------|

| | |
|---|---|
| <p>ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ</p> | <p>ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ
 ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ ᮙᮙᮚᮓᮚᮓ</p> |
|---|---|

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

145
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

146
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

146
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

147
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

147
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional style of Gaguritan.

148
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional style of Gaguritan.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

149
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

150
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

151
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

152
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦫꦒꦸꦂ

153

B

ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ

ꦫꦒꦸꦱ

154

A

ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ
ꦲꦶꦗꦸꦥꦸꦥꦸꦭꦸꦤ꧀ꦱꦲꦩꦸꦱꦠꦮꦼꦥꦸꦏꦸꦩꦺꦤ꧀ꦱꦶꦱꦏꦺꦧꦸꦕꦺꦧꦺꦴꦠꦶꦛꦶꦤꦭꦶꦱꦲꦶꦤꦺꦴꦤ꧀ꦲ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

155
B

| | |
|--------------|--------------|
| <p>155 B</p> | <p>155 B</p> |
|--------------|--------------|

155 B

155 B

156
A

| | |
|--------------|--------------|
| <p>156 A</p> | <p>156 A</p> |
|--------------|--------------|

156 A

156 A

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

157
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

158
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇၅

158

B

တၢ်ပိၤသၢ်သၢ်ပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

၇၇၆

159

A

တၢ်ပိၤသၢ်သၢ်ပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်ပိၤသၢ်သၢ်ပုၤတၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇၅

159

B

၁၀၅၅၂ ဘူဟိဇာဏာဂ္ဂုဏ်တိဏိ၊ ပီဟန္တုဏာဏိပျဏ်ဏာ
ဘိဏိ၊ ဣဏိပျဏ်ဏာ၊ ဘူဇုဏိဗျဏ်ဏိပျဏ်ဏိ၊
ဣဏိဗျဏ်ဏိပျဏ်ဏိ၊ ဣဏိဗျဏ်ဏိပျဏ်ဏိ၊ ပျဏ်ဏာ
ဏိပျဏ်ဏိ၊ ဣဏိဗျဏ်ဏိပျဏ်ဏိ၊ ဣဏိဗျဏ်ဏိပျဏ်ဏိ

၁၀၅၅၃ ပီဟန္တုဏာဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဏိ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
၁၀၅၅၄ ပီဟန္တုဏာဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ

၇၇၆

160

A

၁၀၅၅၅ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ

၁၀၅၅၆ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ
ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ၊ ဣဏိဗျဏ်ဏိပျဏ်ဏာ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|------|-----|
| ၁၇၆၀ | 160 |
| | B |

၁၇၆၀ မိအသွေဂရစက္ခိကိဗိယိတိယာ-ပိဘိပိယိဂါ
 ကါတိဂါကိယသွေရုအာ-ဟာယသွေပသိယာဟရ
 သွာကကိဘဘိယိ-ပတတိသိရိပတိကွာ
 ကိဂရပဝိဒု-ပုရေသိပိဂရပုရိကကိ-သိပု
 ဂကစိဂဗာဏိကိ-မိအရသဘာပိမအိ-ဟိပု
 ပထမိ-အဟိအိပိသိမိ-ကွပတိပိဂရ
 ဂုဟုကိပဂဟရုအာ-ကကိ-ဘိကိအာပိပု
 ကိအာယသွေပသွေ-အသွေဂရစက္ခိကိ-
 သိပု

| | |
|------|-----|
| ၁၇၆၇ | 161 |
| | A |

၁၇၆၇ ကိဗိယိသိယာ-သိယုဂရစက္ခိပတိယိကိ-ဂုဟာ
 သွေပတိကိဟာသိအာပိ-ဟုပကွာတပညိကိ
 ကိ-ဟုပိကိကိသိပရ-ဟာပိကိဟိယိယာဂ
 သွေ-ဂဟာဂဟာ- = သိဂိပိအာပတိ
 ဟာပတိကိပိယုပတိတိဟိဟိယိသွေ-ဟ
 သိဟာပိဂရစက္ခိပရ-ဟာအာကိပိအာကိ
 ကိ-ဟုပိပုဂရပိသိ-ဟိကိ
 ကဟကိ-ဟာကိဂတိကိကရပသိကိဟိယိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

161
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

162
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

162
B

Handwritten Balinese script on a palm leaf, divided into two columns. The script is written in a traditional style with dark ink.

163
A

Handwritten Balinese script on a palm leaf, divided into two columns. The script is written in a traditional style with dark ink.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

163

163

B

Handwritten Balinese script on a palm leaf, starting with '163 B' on the left. The text is arranged in two columns.

Handwritten Balinese script on a palm leaf, continuing from the first leaf. The text is arranged in two columns.

164

164

A

Handwritten Balinese script on a palm leaf, starting with '164 A' on the left. The text is arranged in two columns.

Handwritten Balinese script on a palm leaf, continuing from the first leaf. The text is arranged in two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၁၁၄

164

B

အိမ်တို့ ချီးရော်တူဟူသော ကိန်းဂဏန်းတို့မှာ အဘယ်အရာကို
ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို

အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို

၁၁၅

165

A

အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို

အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို
အဘယ်အရာကို ဖော်ပြသော အရာများကို ဖော်ပြသော အရာများကို

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

165

165

B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is written in a traditional style with dark ink on the natural brown color of the leaf.

166

166

A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is written in a traditional style with dark ink on the natural brown color of the leaf.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

166
B

Handwritten Balinese text on a palm leaf slip, consisting of two columns. The script is a traditional form of Balinese script used for inscriptions. The characters are finely etched into the surface of the dried leaf.

167
A

Handwritten Balinese text on a palm leaf slip, consisting of two columns. The script is a traditional form of Balinese script used for inscriptions. The characters are finely etched into the surface of the dried leaf.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

167

B

ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ

ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ

168

A

ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ

ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ
ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ ᮘᮞᮥᮔᮓ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

168
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

169
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

170 B

~ ဝါဒပီယံ ဟောပညာနိဂ္ဂဟာရီ... ဝါဒပီယံ ဟောပညာနိဂ္ဂဟာရီ...
ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
• ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
နိဂ္ဂဟာရီ... နိဂ္ဂဟာရီ...

ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
• ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
နိဂ္ဂဟာရီ... နိဂ္ဂဟာရီ...

171 A

နိဂ္ဂဟာရီ... နိဂ္ဂဟာရီ... နိဂ္ဂဟာရီ...
ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
• ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
နိဂ္ဂဟာရီ... နိဂ္ဂဟာရီ...

ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
• ယသံယူနိကဉာဏိယံ... ယသံယူနိကဉာဏိယံ...
နိဂ္ဂဟာရီ... နိဂ္ဂဟာရီ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

171
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

172
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

172

172

B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional Balinese style.

173

173

A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns. The script is finely etched and follows the traditional Balinese style.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

173

173

B

Handwritten Balinese script on the left side of the first palm leaf manuscript.

Handwritten Balinese script on the right side of the first palm leaf manuscript.

174

174

A

Handwritten Balinese script on the left side of the second palm leaf manuscript.

Handwritten Balinese script on the right side of the second palm leaf manuscript.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ကလေး

174

B

ပတ်ပတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်

တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်

ကလေး

175

A

တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်

တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်
တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်တတ်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

175B

175

B

Handwritten Balinese script on the left side of the 175B palm leaf.

Handwritten Balinese script on the right side of the 175B palm leaf.

176A

176

A

Handwritten Balinese script on the left side of the 176A palm leaf.

Handwritten Balinese script on the right side of the 176A palm leaf.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

177

177

B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

178

178

A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

၇၇၈၀

178

B

၁ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ

ပျဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော်
ပျဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော်
ပျဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော်
ပျဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော် ပဉ်းကော်

၇၇၈၀

179

A

ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ

ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ
ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ ဟိဟိဟိဟိဟိဟိဟိ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

179

179

B

| | |
|--|--|
| ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ | ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ |
|--|--|

180

180

A

| | |
|--|--|
| ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ | ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ
ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ ᮘᮞᮞᮞ |
|--|--|

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

180
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

181
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

181

181

B

181 B
Handwritten Balinese script on a palm leaf fragment.

Handwritten Balinese script on a palm leaf fragment.

182

182

A

182 A
Handwritten Balinese script on a palm leaf fragment.

Handwritten Balinese script on a palm leaf fragment.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

182
B

Handwritten Balinese script on a palm leaf fragment, divided into two columns. The text is written in an archaic form of the Balinese script.

183
A

Handwritten Balinese script on a palm leaf fragment, divided into two columns. The text is written in an archaic form of the Balinese script.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

184
B

၁။ နိပိယံ ဝိဇာတိယံ ဘူမိသေဝံ ဝေဒနာတိ ဝိဇာတိယံ ဝေဒနာတိ
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

185
A

၁။ ဝေဒနာတိ ဝိဇာတိယံ ဘူမိသေဝံ ဝေဒနာတိ ဝိဇာတိယံ
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်
တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်တၢ်

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

185
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

186
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

ꦏꦧꦸꦥ

187

B

ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ

ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ

ꦏꦧꦸꦥ

188

A

ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ

ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ
ꦲꦏꦺꦁꦏꦺꦤ꧀ꦠꦺꦤ꧀ꦱꦫꦱꦩꦸꦱꦕꦪꦲ

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

188
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

189
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

| | |
|-------|-----|
| nomor | 189 |
| | B |

1. *Handwritten Balinese script on a palm leaf manuscript strip.*

| | |
|-------|-----|
| nomor | 190 |
| | A |

2. *Handwritten Balinese script on a palm leaf manuscript strip.*

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

190
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

191
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

191
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

192
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

192
B

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

193
A

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

193
B

Handwritten Balinese script on a palm leaf, divided into two columns. The script is written in a traditional style with dark ink.

194
A

Handwritten Balinese script on a palm leaf, divided into two columns. The script is written in a traditional style with dark ink.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

194
B

1. ...
 ...
 ...
 ...

195
A

...
 ...
 ...
 ...

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

197
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

198
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

198
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

199
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

200
B

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

201
A

Handwritten Balinese script on a palm leaf manuscript strip, divided into two columns.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

204
B

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

205
A

Handwritten Balinese script on a palm leaf manuscript strip, consisting of two columns of text.

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

205

B



XVI 6

646421.77-2
SARASAMUSCAYA

GAGURITAN SARASAMUSCAYA

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali ~ Indonesia

